

ကွယ်ပြတ် က၊ <kwe pyat> 隐瞒
 ကွယ်ရာ န၊ <kwe ya> 背后，隐秘的地方，ရွှေတမျိုး ~ တမျိုး မလုပ်ပါနဲ့။ 不要要两面派。
 ကွယ်ရို့ ဝ၊ <kwe yo'> 同辈之间或长辈对下辈表示亲切的结尾语：ကဲသွားတော့မယ် ~ ။ 好了，我走了，兄弟姐妹们！
 ကွယ်လွန် က၊ <kwe lun> 逝世，去世
 ကွယ်လျှို့ က၊ <kwe sho'> 隐藏，隐蔽
 ကွယ်ဝှက် က၊ <kwe phwet/kwe hwet> 隐藏，隐瞒；遮盖
 ကျိကနဲ ကဝ၊ <kywi' g-ne:> 吱地一声；အခန်းတံခါး ~ ဖြည် လိုက်၏။ 门吱地响了一声。
 ကျေး I န၊ <kywei:> 野山药 *Discorea triphylla* (Wild yam) ~ ၂ 野山药蛋 II က၊ <kywei:> ① 喂养，养活，赡养，抚养；သား ~ မူမယား ~ မူ 养家带口 / ဝက်စာ ~ ပြီးပြီလား။ 喂猪了没有？② 请吃，以食物待客；上饭菜；ညော်သည်ကိုစား ~ သည်။ 请客人吃饭。③ 施(肥)；上(浆)；添(料)；မြေဩဇာ ~ ခြင်း 施肥 / ချည်စာ ~ ခြင်း 给纱上浆
 ကျေးတုံကျေးလှည့် န၊ <kywei: don' kywei: hle'> (报答性的)回请；抚养，赡养
 ကျေးမွေး က၊ <kywei: mwei:> ① 喂养 ② 养活，赡养，抚养 ③ 请吃，以食物待客
 ကျဲ န၊ <kywe:> ① 水牛；~ ပါးစောင်းတီး (成) 对牛弹琴 / ~ စားကျက် 放牧水牛的地方 ② 纸牌中九点的名称
 ကျဲကော် န၊ <kywe: gaw> ① 牛皮胶 ② 胶质物品；~ ကိုင်းတပ်မျက်မှန် 胶质镜架的眼镜
 ကျဲကော န၊ <kywe: gaw:> 【植】柚子 *Citrus Decumana*
 ကျဲကျောင်းပျိုင်း န၊ <kywe: kyaun: byain:> 【动】黄头鹭 (喜在牛背上吃蝇虫，黄嘴黑脚) *Bubulcus ibis coromandus* (The cattle Egret)
 ကျဲကျောင်းမင်သေ န၊ <kywe: kyaun: min dhei> 【植】一种灌木，也叫 မရိုးပင်
 ကျဲကျောင်းမုင်စစ် န၊ <kywe: kyaun: hmin sit> = ကျဲဗဟုံး
 ကျဲကျောင်းသား န၊ <kywe: kyaun: dha:> 牧童，牧牛人
 ကျဲခေါင်းသီးပင် န၊ <kywe: gaun: dhi: pin> 【植】菱角，歇菱 *Trapa bispinosa*; *Trapa natana*. 也有称为ကတ္တုသီးပင် 的
 ကျဲခတ် က၊ <kywe: khat> (水牛角)挑，抵，顶
 ကျဲချေးပိုး န၊ <kywe: khyi: bo:> 【动】 = ကြံ့ပိုး
 ကျဲချေးမှုို န၊ <kywe: khyi: hmo> 【植】牛粪堆上的一种蘑菇
 ကျဲချို န၊ <kywe: gyo> 牛角；牛角号；~ မှတ်သံ 牛角号声
 ကျဲချင်း န၊ <kywe: khyin:> 水牛的胎盘

ကျဲစွတ် န၊ <kywe: z-yut> (古)放牧水牛的地方
 ကျဲစီး က၊ <kywe: si:> (缅甸中黑话) 抽鸦片
 ကျဲဆက်ရက် န၊ <kywe: z-yet> 【动】一种 ဆက်ရက် 鸟
 ကျဲတညင်း န၊ <kywe: d-nyin:> 【植】金龟树 *Pithecolobium Dulce*
 ကျဲနုကူ န၊ <kywe: n-gu> 类似 ကြောပုပ် 的一种贝壳
 ကျဲနုပေါင်း န၊ <kywe: n-baun:> 【植】木防己属植物 *Cocculus hirsutus* Dials; *Cocculus villosus*, DC; *Cissampelos pareira*, Linn
 ကျဲနုဖားစူး န၊ <kywe: n-pha: su:> = ကြက်မောက်ရိုင်း
 ကျဲနို့ န၊ <kywe: no'> 【植】毛高芭 *Wendlandia ligustrina*, wall
 ကျဲနံ န၊ <kywe: nan> (钉房屋围墙用的) 横档 (见 အိမ်ပုံဆစ်တုပ် 图)
 ကျဲနောက် န၊ <kywe: naut> 【动】野水牛
 ကျဲနှာခေါင်း န၊ <kywe: hn-khaun:> = ကြက်မောက်ရိုင်း
 ကျဲနှာခေါင်းချိတ် န၊ <kywe: hn-khaun: gyeit> = ကြက်မောက်ရိုင်း
 ကျဲနှာခေါင်းစူး န၊ <kywe: hn-khaun: su:> = ကြက်မောက်ရိုင်း
 ကျဲပခုံး န၊ <kywe: p-khon:> 手脚上的茧子
 ကျဲပေါ်ခွားပေါ် န၊ <kywe: baw' nwa: baw'> 偷来的牛
 ကျဲပေါက် န၊ <kywe: baut> 快成年的牛
 ကျဲမကန်း န၊ <kywe: m-kan:> 一种水生动物
 ကျဲမျက်လုံး န၊ <kywe: myet lon:> 一种蔓生植物
 ကျဲမြီးဆွဲငှက် န၊ <kywe: mi: zwe: hnget> 【动】中国黑燕雀，也叫 လင်းမြီးဆွဲ *Dicrurus macrocercus Cathoecus* (The Chinese Black Drongo or king crow)
 ကျဲမြီးတို က၊ <kywe: mi: tò> 有点生气；စိတ်မဆိုးဘူး ~ သည်။ (成) 没发火，有点生气。 / ~ မနေပါနှင့်။ 别生气了。
 ကျဲလိုက်သပြေ န၊ <kywe: lait dh-byei> 【植】一种番樱桃，丁香属，桃金娘科 (a species of *Eugenia*)
 ကျဲဝံ န၊ <kywe: wun> 【动】马来熊 *Helarctos malayanus* Raffles
 ကျဲသမာ န၊ <kywe: dh-ma> 【医】臂部等处生的一种肿块
 ကျဲသရွတ် န၊ <kywe: dh-yut> = ကျဲစွတ်
 ကျဲသည်းမုန့် န၊ <kywe: dhe: mon'> = မုန့်ကျဲသည်း
 ကျဲသွေး န၊ <kywe: thwei:> = တောင်စံကား
 ကျဲ က၊ <kyun> ① 陷下，陷入；ကြမ်းပေါက် ~ သည်။ 失足陷入地板缝隙中。 / သဲထဲမှာ ~ နေသည်။ 陷在沙子里。 ② 越过，超过，过分，过头；ခရီး ~ သည်။ 走过了头。 / စကား ~ သော်နှုတ်၍မရ။ (成) 话说过了头无法更改。 / အရှေ့ဘက်ရွာကနွားတွေဒို့ရွာဘက်ကို ~ ~ လာတယ်။ 东边村子的牛常跑到咱们村来。